

爸爸和妈妈你一句我一句地说着话。
အခါးအင်္ဂတ္ထု ကဲ <a-khyi a-ŋaw te> = အခါးအင်္ဂတ္ထု
အခါးအတိုင်း နဲ့ <a-khyi a-htein> 保姆
အခါးအပိုး နဲ့ <a-khyi a-po> ①抱, 背(孩子) ②保姆
အခါး နဲ့ <a-khyi> 序言, 导言, 序, 开场白, 序曲
အခါးအကား နဲ့ <a-khyi z-ga> 前言, 序言
အခါးနိုင်းလိုင်း နဲ့ <a-khyi ni' dan> = အခါး
အခါးအမှုပ် နဲ့ <a-khyi a-mün> 赞扬, 表扬, 表彰, 赞美,
夸奖
အခါးအမြောက် နဲ့ <a-khyi a-hmyaut> 赏赐, 赏识, 提拔, 赏
脸, 赏光, 搞场, ကြနောက် ~ ပြုသည်။ 光临, 光顾, 赏光。
/ ~ ခံရသည်။ 被提拔。
အခါးအမြင် နဲ့ <a-khyi a-hmyim> = အခါးအမြောက်
အချေး နဲ့ <a-khyei> 反驳
အချောင် နဲ့ <a-khyei shin> 辩论会上持反对意见者
အချော့လွှာ နဲ့ <a-khyei hlwa> 驳文, 申辩书
အချော့အင် နဲ့ <a-khyei a-ngan> 文雅, 温文有礼, 和蔼, 文雅
的举止: ~ မရှိ။ 不文雅。
အချော့အတင် ကဝါ <a-khyei a-tin> ①争辩: အမြောက်မံတူသ
ဖြင့် ~ ဆွေးဆွေးနေကြသည်။ 因观点不同而争论着。②你一
句我一句地: ~ ပြောသည်။ 你一句我一句地说。
အချော့အနှောက် နဲ့ <a-khyei a-hnaut> 骚乱, 扰乱, 骚扰,
捣乱: မိမိဘာက်ကိရိန်သူ ~ တော်နည်းသပ်။ 敌人很少来骚扰我们村子。
အချော့အလဲ I နဲ့ <a-khyei a-le> 申诉, 驳斥, 反驳的要点
II ကဝါ <a-khyei a-le> 你来我往地(争论); ပို့ဖက်ရွှေ
နေထို ~ ပြောဆိုကြသည်မှာစိတ်ဝင်စာဖွယ်ဖြစ်သည်။ 双方律师的
辩论很有趣。
အချော့ နဲ့ <a-khyi> 污物, 污垢, 污秽
အချော့အပ် ကဝါ <a-khyi hsat> 还债, 还帐, 归还(物品)
အချော့အည်း နဲ့ <a-khyi a-nyaw> 污物, 污垢, 污秽
အချော့အည်း နဲ့ <a-khyi a-hle> 借贷
အချော့ နဲ့ <a-khye> ①扩张, 扩大, 放大, 加宽②虚弱
အချော့? နဲ့ <a-khyaw> 哄, 哄骗, 哄骗的话或行动, 好言
相劝; ကလေး ~ ကောင်းတဲ့လူ 会哄小孩的人 / ~ ဗိုက်လဲက
ကေး: 老要人哄的孩子
အချော့ နဲ့ <a-khyaw> ①平滑之物, 光滑之物②漂亮, 漂
亮的人 ③成品 ④修改或对过的稿子等
အချော့ကူး ကဝါ <a-khyaw ku> 眷写(稿子): ဝါစိစာကူး
ထုပ်ကို ~ ရောတယ်။ 正在眷清一篇作文。
အချော့ကို ကဝါ <a-khyaw kain> ①使半成品更完美, 精
致, 加工: ~ လုပ်ငန်း: 加工事业②润色(文章): ဒီဆောင်း
ပါးကိုနောက်ထပ် ~ ပါရစေား။ 请允许我把这篇文章再润
色一下。

အခေါ်စား နဲ့ <a-khyaw: za:> 好的, 细的(布、纸等)。
ကြပ်နှင့် ~ 细瓷碗
အခေါ်တို့ ကဲ <a-khyaw: tait> 弄平滑, 弄光滑
အခေါ်ထည် နဲ့ <a-khyaw: de> ①成品 ②用细纱织的布
အခေါ်ပြင် ကဲ <a-khyaw: pyin> 改稿, 润饰, 调色, 加工。
စာရွှေ့ ~ လိပ်သည်။ 对原稿润色一下。 / စာတိုက် ~
သည်။ 修(相)片。
အခေါ်ရှိက်စွဲ နဲ့ <a-khyaw: yait sa mu> (印刷)清样
အခေါ်သုတေသန ကဲ <a-khyaw: that> = အေဒီးကို။
အခေါ်သွေ့ နဲ့ <a-khyaw: a-mwei> 光滑, 平滑, 细腻, 精致
အေ။ I နဲ့ <a-khyo> 一些, 某些 II ဒေါ် <a-khyo> 一
些, 若干, 一部分的
အေ။ အေ။ နဲ့ <a-khyo' a-khyo'> 某些, 有些, ～ အေ။
某些国家
အေ။ အေ။ I နဲ့ <a-khyo' a-wet> 一部分, 某些 II ဒေါ်
<a-khyo' a-wet> 部分
အေ။ နဲ့ <a-khyo> ①甜的东西, 甜食 ②甜奶菜
အေ။ အေ။ နဲ့ <a-khyo gyet> ①不放辣椒的菜 ②放糖做
成的菜
အေ။ အေ။ နဲ့ <a-khyo gyaut> 红茶
အေ။ အေ။ နဲ့ <a-khyo zun:> 茶匙
အေ။ အေ။ ကဲ <a-khyo te:> 饭后吃一些甜食
အေ။ အေ။ နဲ့ <a-khyo bwe:> (餐后的)一道甜食,(包括点
心、水果等)糖果
အေ။ အေ။ ပွဲနဲ့ နဲ့ <a-khyo mon' bwe:> = အေ။
အေ။ အေ။ နဲ့ <a-khyo hmon> 味精, 味素
အေ။ အေ။ ကဲ <a-khyo that> 用甜言蜜语哄, 哄骗, 灌迷魂
汤, မင်္ဂလာက ~ သွားသွား။ 他是在给你灌米汤。/
နတ္တာတိုးပေးမယ်ဆိတာကိုယုံမဖော်နဲ့ ဒါဟာဝင်ဗျာကို ~ လွှာတိုက်
တဲ့ 別信他会提拔你, 这是用甜言蜜语哄你。 / ဥပါယ်
တျော်၏ ~ မှာယာပြီးပေး။ 只有想办法哄着他才行。
အေ။ အေ။ နဲ့ <a-khyo a-khyin> 糖果、水果和点心之类
食品的统称
အေ။ အေ။ အေ။ နဲ့ <a-khyo a-hsein> 油腻香酥的味道或食
品: ～ တော်မြတ်နဲ့ 少吃油腻香酥的东西。
အေ။ အေ။ ကဲ <a-khyo a-tha> 暖和地, 悅耳地
အေ။ နဲ့ <a-khyo> ①角, 犀角, 鹿角 ②(诗歌的)段, 节
③比例: မိုလ်မြှုံးသဲတိုးသုံးပျိုးကိုယူပြောတဲ့ အေ။ အေ။ အေ။
လိုက်ပါ။ 按照他说的水泥、沙、灰的比例来配料吧! ④
转弯: မော်တော်ကဲဘို့မှာဘူး။ ～ မှာ ～ 汽车在向右转弯
时, …… ⑤举止, 行为, (待人的)态度: သူကိုအဲဒီလို ~
မျိုးချိုးလို့ဘယ်ရမလဲ။ 怎么能用这种态度去对待他呢? /
သ မိတ်ဆက်ခဲ့တယဲ့ ～ တရားမြှုပ်နှံသာပါ။ 最近他的朋